

မနောဝိညာဏဓာတ် နှ၊ <m-naw: wein nya na' dat> 心理，  
心灵感知，心知

မနောသိဒ္ဓိဗြူမိ နှ၊ <m-naw: theit di' b-da:> 能如愿以偿的  
仙丹

မနောသန့် က၊ <m-naw: than'> 心地纯洁，心净

မနိုးမနာ က၊ <m-no: m-na> 不服从，不听话，执拗；မင်း  
ငါ့ကားကို ~ ပြုထုတ်၏။ 你常常不听我的话。

မနက် နှ၊ <m-net> 早晨

မနက်ခါ နှ၊ <m-net kha> = နက်ပြန်

မနက်ပိုင်း နှ၊ <m-net pain:> 上午

မနက်ပြန်ညပြန် က၊ <m-net pyan nya' byan> 从早到晚

မနက်ပွဲ နှ၊ <m-net pwe:> (电影等的)早场

မနက်ပြန် နှ၊ <m-net phyan> 明天

မနိုင်တနိုင် က၊ <m-nain' t-nain> 勉强，吃力；သေတ္တာကြီး  
ကို ~ ချီမသယ်ယူလာသည်။ 吃力地把大箱子搬来了。

မနိုင်မကန် က၊ <m-nain m-kan> ①过量，力不胜任 ②亲  
密；သူနဲ့ကျနေဟာ ~ နေကြသူချင်းမို့အားနာစရာမရှိပါ။ 他和  
我很亲密，所以用不着客气。

မနိုင်မနင်း က၊ <m-nain m-nin:> 勉强，不能胜任；အလုပ်  
များလွန်းလို့ ~ ဖြစ်နေတယ်။ 工作太多不能胜任。 / ၎င်းကို  
~ ပြုလုပ်ပါကဆုံးရှုံးနစ်နာရန်သာရှိပေသည်။ 勉强地来干只能  
造成损失。

မနိုင်ယဉ်ကန် က၊ <m-nain yin gan> = မနိုင်ရင်ကန်

မနိုင်ရင်က နှ၊ <m-rain yin ga> = မနိုင်ရင်ကန်

မနိုင်ရင်ကန် I နှ၊ <m-nain yin gan> 彼此能相互体谅者  
II က၊ <m-nain yin gan> ①不胜重负，过分；တာဝန်  
ကို ~ ယူနေရတော့ပိုပြီးပင်ပန်းပါတယ်။ 任务担负过重感到更  
加吃力。②亲密无间；မိဘအချင်းချင်းကလည်း ~ နေကြသူ  
များဖြစ်ကြသည်။ 双方的父母也都是非常要好的。

မနိုင်ရည်ငံ က၊ <m-nain yi ngan> = မနိုင်ရင်ကန်

မ...နိုင်သည့်အဆုံး သ၊ <m...nain dhi' a-hson:> 在实在不  
能...的情况下只好...

မနည်း က၊ <m-ne:> 费力，好不容易；ကျွန်တော့်ဝိတ်ကို ~  
ချုပ်တည်းနေရ၏။ 好不容易地克制住自己。

မနိန် နှ၊ <m-nein> [巴]心；心理

မနိင်ခြံ နှ၊ <m-nein d-rei> [巴]心；心理

မနုတ်တာနီဟင်း နှ၊ <m-nout ta ni hin:> = မလုပ်တာနီဟင်း

မနုသ နှ၊ <m-nout tha'> [巴]人类，人；~ ဝေဝေ 人文地  
理 / ~ ဗေဒ 人类学 / ~ ဘူမိ 人间，人世

မနုသိဟ နှ၊ <m-nout thi ha'> 人面双狮身怪物

မနုန် နှ၊ <m-nun> = ခွဲညှန်

မနှစ်(က) နှ၊ <m-hnit (ka)> 去年

မနှစ်မရွာ က၊ <m-hnit m-sha:> (古)不妥当，不合适

မ...ပါမူ သ၊ <m...ba mu> 如果没有...的话；၎င်းစာအုပ်မရှိ

ပါမူအခြားဝတ္ထုတအုပ်ငှါပေးပါ။ 如无此书请替我借另一本  
小说。

မပိကလာပိကလာ က၊ <m-pi g-la pi g-la> ①发音不准，(小  
孩)啾啾学语 ②模模糊糊

မ...ပဲ သ၊ <m...be:> 不...而；အာမှမပြောပဲထွက်သွားတယ်။  
什么也没讲便出去了。 / ဝမ်းမေးမြန်းခြင်းမပြုပဲတဘက်စကား  
ကိုယ့်သည်။ 不作调查偏听偏信。

မ...ပဲနှင့် သ၊ <m...be: hnin'> (书)明明不...却...；မသွား  
ချင်ပဲနှင့်အတင်းသွားခိုင်းသည်။ 明明不想去却硬叫我去。

မ...ပဲလျက် သ၊ <m...be: lyet> (书)明明...而又...；ဤစာ  
အုပ်ကိုမဝယ်ချင်ပါပဲလျက်သူကအတင်းဝယ်ခိုင်းသည်။ 明明不想买  
这本书，他偏叫(我)买。

မပေါ့ပေါး က၊ <m-paw' m-pa:> 身子不方便(指身怀有  
孕)

မပိုင်ဝက်မွေး က၊ <m-pain wet mwei:> ①(喻)(去向、结  
果、好坏等)尚无定论；မောင်ခိုနှိမ်နှင့်ချေမှုန်းရေးကို ~ လုပ်  
၍မဖြစ်ပါ။ 不要没有把握地去干取缔黑市买卖活动的  
事。②(喻)不知结果如何

မပျက်မကွက် က၊ <m-pyat m-kwet> 认真负责，务必；~  
ဆက်ဆက်ကြရောက်ပါရန်ဘိတ်ကြားအပ်ပါသည်။ 请务必出席。

မပြိုကလာပြိုကလာ က၊ <m-pi g-la pi g-la> = မပိကလာပိ  
ကလာ

မပြောကောင်းပြောကောင်း က၊ <m-pyaw: gaun: payw: gaun:>  
①不吉利地乱说，不妥当地乱说；~ ပြောတယ်။ 说了  
不吉利的话。②打个不妥当的比喻；~ ဆုံးဘူးထဲကလေး  
ကဒီကလေးအရွယ်ပဲ။ 打个不妥当的比喻，死去的孩子就象  
这孩子这么大。

မပြောပထောက် က၊ <m-pyaw pa' laut> 不足一提，不足挂  
齿；~ တဲ့ကိုစွဲပါ။ 这是不值一提的事。

မပြင်းမညံ့ က၊ <m-pyin: m-nyan'> 恰如其分，适中；ကျန်း  
မာရေးလေ့ကျင့်မှုကိုလည်းကိုယ်အင်အားနှင့်မျှတအောင် ~ လေ့ကျင့်  
ရမည်။ 锻炼身体应量力而行。

မပြတ် က၊ <m-pyat> 不断，连续

မပြတ်ကောသာချနည်း နှ၊ <m-pyat kei tha khya' ni:> ရတု诗  
的一种写法，诗的最后一句为25个字

မပြတ်သောဒသမအပိုင်းကိန်း နှ၊ <m-pyat thaw: da' th-ma'  
a-pain: gein:> 【数】无限循环小数

မပြတ်မပြတ် က၊ <m-pyat m-pyat> 常常，时常，不时；မိုး  
~ ရွာတယ်။ 雨不时地下。

မပြန်လမ်း နှ၊ <m-pyan lan:> 一去不复返的路；(喻)死亡  
之路；နှစ်တရာကျော်ကြီးစိုးခဲ့သောကိုလိုနီနစ်နစ်သည် ~ သို့ကြွမြန်း  
သွားလေပြီ။ 统治了一百年之久的殖民主义制度一去不  
复返了。

မပွင့်တပွင့် က၊ <m-pwin' d-bwin'> 吞吞吐吐；怯声怯气；